
Head of Finance တာဝန်မှ နုတ်ထွက်ခြင်းနှင့် တာဝန်ခန့်အပ်ခြင်း

ဖတ်(စ်)မြန်မာအင်ဖက်(စ်)မဲ့(န်) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ (“ကုမ္ပဏီ”) နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီခွဲများ စုပေါင်း၍ (“ကုမ္ပဏီအုပ်စု”) ၏ ဒါရိုက်တာအဖွဲ့အနေနှင့် Head of Finance အဖြစ် တာဝန်ယူထားသည့် ဒေါ်သီရိကလျာသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ အလုပ်တာဝန်မှ နုတ်ထွက်ခွင့်ပြုကြောင်း အသိပေးကြေညာအပ်ပါသည်။

ဒေါ်သီရိကလျာ၏ Head of Finance အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အချိန်ကာလအတွင်း တန်ဖိုးမဖြတ်နိုင်သော လုပ်ဆောင်မှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း ဒါရိုက်တာအဖွဲ့မှ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ကုမ္ပဏီ၏ Head of Finance နေရာတွင် တာဝန်ထမ်းဆောင်ရန် ဒေါ်ခင်ရီမွန်ဝင်းအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ခန့်အပ်သွားပြီးဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဒေါ်ခင်ရီမွန်ဝင်းသည် Yoma Group သို့ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် StarCity ၏ Finance Manager အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Yoma Land ၏ Division Finance Manager အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပါသည်။ ထို့နောက် သူမသည် Yoma Motors ၏ Financial Controller အဖြစ် ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် စာရင်းကိုင်နှင့် ဘဏ္ဍာရေးကဏ္ဍတွင် (၂၀) နှစ်ကြာ လုပ်ငန်း အတွေ့အကြုံရှိပြီး စင်ကာပူနှင့် မြန်မာနိုင်ငံရှိ ရေနံနှင့်ဓာတ်ငွေ့ နည်းပညာဝန်ဆောင်မှု၊ အိမ်ခြံမြေ နှင့် မော်တော်ကားနယ်ပယ်တို့တွင် အတွေ့အကြုံများစွာ ရှိသူဖြစ်သည်။ သူမသည် University of London မှ ဘဏ္ဍာရေးနှင့် စာရင်းကိုင် ဘွဲ့ရရှိထားသူ ဖြစ်ပါသည်။ သူမသည် Certified Public Accountant (“CPA”) တစ်ဦးဖြစ်ပြီး CPA Australia ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။

ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သည် ဒေါ်ခင်ရီမွန်ဝင်း၏ အတွေ့အကြုံ၊ အရည်အချင်း နှင့် သင့်လျော်မှုတို့ကို စိစစ်ခဲ့ပြီးနောက် သူမသည် ကုမ္ပဏီ၏ Head of Finance တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် လိုအပ်သော အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များ ရှိသည်ဟု သုံးသပ်၍ တာဝန်ပေးခန့်အပ်ခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့၏အမိန့်အရ

ထွန်းထွန်း
အမှုဆောင်ဒါရိုက်တာ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၅) ရက်

First Myanmar Investment Public Co., Ltd.
YSX Code 00001
The Campus
1 Office Park, Rain Tree Drive
Pun Hlaing Estate, Hlaing Thayar Township,
Yangon 11401, Myanmar
Tel: (01) 3687766